



1. I am responsible for promptly providing the court with any changes to my mailing address, email address, and telephone number by filing a Notice of Change Regarding Contact Information (JDF 725).  
ကျွန်ုပ်သည် ဆက်သွယ်ရန်အချက်အလက်နှင့် ပတ်သက်၍ ပြောင်းလဲခြင်းဆိုင်ရာ အသိပေးချက် (JDF 725) ကို တင်သွင်းခြင်းဖြင့် ကျွန်ုပ်၏ စာပို့လိပ်စာ၊ အီးမေးလ်လိပ်စာနှင့် တယ်လီဖုန်းနံပါတ်တို့တွင် အပြောင်းအလဲများရှိပါက တရားရုံးသို့ ဆောလျင်စွာ တင်ပြရန် တာဝန်ရှိပါသည်။

2. I am responsible for maintaining supporting documentation for all receipts into the accounts and all disbursements out of the accounts under my control during the duration of my appointment. Supporting documentation includes bank statements and check copies, credit card statements and receipts, sales receipts, and other such forms of proof that support my reports. I understand that the court or any interested persons may request copies at any time.  
ကျွန်ုပ်သည် ခန့်အပ်ထားသည့်ကာလအတွင်း ကျွန်ုပ်၏ထိန်းချုပ်မှုအောက်တွင်ရှိသော အကောင့်များထဲသို့ ဝင်သည့် ပြေစာများနှင့် အကောင့်များထဲမှ ထုတ်ယူမှုအားလုံးအတွက် စာရွက်စာတမ်းများကို ထိန်းသိမ်းထားရန် ကျွန်ုပ်တွင် တာဝန်ရှိပါသည်။ ပံ့ပိုးပေးသည့်စာရွက်စာတမ်းများတွင် ဘဏ်ရှင်းတမ်းများနှင့် ချက်လက်မှတ်မိတ္တူများ၊ ခရက်ဒစ်ကတ်ထုတ်ပြန်ချက်များနှင့် ပြေစာများ၊ အရောင်းပြေစာများနှင့် ကျွန်ုပ်၏အစီရင်ခံစာများကို ပံ့ပိုးပေးသည့် အခြားအထောက်အထားပုံစံများ ပါဝင်သည်။ တရားရုံး သို့မဟုတ် စိတ်ပါဝင်စားသူ မည်သူမဆို မိတ္တူများကို အချိန်မရွေး တောင်းဆိုနိုင်သည်ကို ကျွန်ုပ်နားလည်ပါသည်။

3. If funds must be placed in a restricted account, I understand that any withdrawals require a court order.  
ရန်ပုံငွေများကို ကန့်သတ်ထားသောအကောင့်တွင် ထည့်ထားရမည်ဆိုပါက ငွေထုတ်ယူမှုတိုင်းသည် တရားရုံးအမိန့်တစ်ခု လိုအပ်ကြောင်း ကျွန်ုပ်နားလည်ပါသည်။

The Acknowledgment of Deposit of Funds to Restricted Account (JDF 867) must be returned to the court as documentation that the funds were deposited, within 45 days or by \_\_\_\_\_ (date).  
ကန့်သတ်အကောင့်သို့ ရန်ပုံငွေအပ်ငွေ၏ အသိအမှတ်ပြုခြင်း (JDF 867) ကို ရန်ပုံငွေအပ်နှံထားသည့် စာရွက်စာတမ်းအဖြစ် 45 ရက်အတွင်း သို့မဟုတ် \_\_\_\_\_ (ရက်စွဲ) နောက်ဆုံးထား၍ တရားရုံးသို့ ပြန်လည်ပေးပို့ရမည်ဖြစ်သည်။

All requests for withdrawal must be in writing by submitting a Motion to Withdraw Funds (JDF 868).  
ထုတ်ယူရန် တောင်းဆိုချက်အားလုံးသည် ရန်ပုံငွေ ထုတ်ယူရန် အဆိုပြုချက် (JDF 868) ကို စာဖြင့်ရေးသား၍ တင်သွင်းရပါမည်။

The Restricted Account Report (JDF 896) is due on \_\_\_\_\_ (date) and every year thereafter on such day and month, unless I am notified by the court.  
ကန့်သတ်အကောင့်အစီရင်ခံစာ (JDF 896) သည် တရားရုံးမှ ကျွန်ုပ်အား အကြောင်းကြားခြင်းမရှိပါက \_\_\_\_\_ (ရက်စွဲ) နှင့် နောက်နှစ်စဉ်နှစ်တိုင်း ထိုနေ့နှင့်လများတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

4. I understand that the following reports and/or plans are due on \_\_\_\_\_ (date).  
အောက်ဖော်ပြပါ အစီရင်ခံစာများနှင့်/သို့မဟုတ် အစီအစဉ်များသည် \_\_\_\_\_ (နေ့စွဲ) တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း ကျွန်ုပ်နားလည်ပါသည်။

Initial Guardian's Report/Care Plan - Adult (JDF 850)  
ကနဦး အုပ်ထိန်းသူ၏ အစီရင်ခံစာ/စောင့်ရှောက်မှု အစီအစဉ် - အရွယ်ရောက်ပြီးသူ (JDF 850)

Conservator's Financial Plan with Inventory and Motion for Approval (JDF 882)  
ထိန်းသိမ်းစောင့်ရှောက်သူ၏ လက်ကျန်စာရင်းပါဝင်သည့် ဘဏ္ဍာရေးအစီအစဉ်နှင့် အတည်ပြုမှုအဆိုပြုချက် (JDF 882)

5. I understand that the following reports are due on \_\_\_\_\_ (date) and every year thereafter on such day and month, unless I am notified by the court.  
အောက်ဖော်ပြပါ အစီရင်ခံစာများသည် တရားရုံးမှ ကျွန်ုပ်အား အကြောင်းကြားခြင်းမရှိပါက \_\_\_\_\_ (ရက်စွဲ) နှင့် နောက်နှစ်စဉ်နှစ်တိုင်း ထိုနေ့နှင့်လများတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

Guardian's Report - Minor (JDF 834)

အုပ်ထိန်းသူ၏အစီရင်ခံစာ - အသက်မပြည့်သေးသူ (JDF 834)

- Guardian's Report - Adult (JDF 850)  Conservator's Report (JDF 885)
- အုပ်ထိန်းသူ၏အစီရင်ခံစာ - အရွယ်ရောက်ပြီးသူ (JDF 850)  ထိန်းသိမ်းစောင့်ရှောက်သူ၏ အစီရင်ခံစာ (JDF 885)

6. I understand that as a court-appointed guardian and/or conservator, I am **required** by law to report any known or suspected abuse, neglect, or exploitation of any at-risk elder (a person 70 years of age or older) to law enforcement. I understand that criminal penalties may result from failure to comply with this law. Please refer to § 18-6.5-108, C.R.S. for additional information.

တရားရုံးမှ ခန့်အပ်ထားသော အုပ်ထိန်းသူနှင့်/သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူအနေဖြင့် လူသိများသော သို့မဟုတ် သံသယဖြစ်ဖွယ်ရှိသော အလွဲသုံးစားလုပ်မှု၊ လျစ်လျူရှုမှု သို့မဟုတ် ခေါင်းပုံဖြတ်ခံရမှုအန္တရာယ်ရှိ သက်ကြီးရွယ်အို (အသက် 70 နှစ်နှင့်အထက်) ကို ဥပဒေစိုးမိုးရေးထံ တိုင်ကြားရန် ဥပဒေအရ လိုအပ်ကြောင်း ကျွန်ုပ်နားလည်ပါသည်။ ဤဥပဒေအား လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် ဥပဒေချိုးဖောက်မှု ပြစ်ဒဏ်များ ဖြစ်ပေါ်လာနိုင်သည်ကို ကျွန်ုပ်နားလည်ပါသည်။ နောက်ထပ်အချက်အလက်များအတွက် § 18-6.5-108, C.R.S. ကို ကိုးကားပါ။

7. I understand that all reports must be filed on the most current version of the form and that the forms are available on the state court website: <http://www.courts.state.co.us>

အစီရင်ခံစာအားလုံးကို နောက်ဆုံးဖောင်ပားရှင်းတွင် တင်သွင်းရမည်ဖြစ်ပြီး ဖောင်များကို ပြည်နယ်တရားရုံး ဝဘ်ဆိုက်တွင် ရရှိနိုင်သည်ကို ကျွန်ုပ်နားလည်ပါသည်။ <http://www.courts.state.co.us>

By checking this box, I am acknowledging I am filling in the blanks and not changing anything else on the form. ဤအကွက်ကို အမှန်ခြစ်ခြင်းဖြင့် ကျွန်ုပ်သည် ကွက်လပ်များကိုဖြည့်ပြီး ဖောင်ပေါ်တွင် အခြားမည်သည့်အရာကိုမျှ မပြောင်းလဲကြောင်း ဝန်ခံအသိအမှတ်ပြုပါသည်။

By checking this box, I am acknowledging that I have made a change to the original content of this form. ဤအကွက်ကို အမှန်ခြစ်ခြင်းဖြင့် ဤဖောင်၏ မူရင်းအကြောင်းအရာကို ကျွန်ုပ်ပြောင်းလဲထားကြောင်း ဝန်ခံအသိအမှတ်ပြုပါသည်။

**My signature below indicates that I have read and understand my responsibilities as a newly appointed guardian and/or conservator.**

အောက်တွင်ဖော်ပြထားသော ကျွန်ုပ်၏လက်မှတ်သည် အသစ်ခန့်အပ်ထားသောအုပ်ထိန်းသူနှင့်/သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် ကျွန်ုပ်၏တာဝန်များကို ဖတ်ရှုနားလည်ပြီးဖြစ်ကြောင်း ဖော်ပြပါသည်။

**VERIFICATION**  
အတည်ပြုခြင်း

I declare under penalty of perjury under the law of Colorado that the foregoing is true and correct. ကိုလိုရာဒိုဥပဒေ လိမ်လည်ထွက်ဆိုမှုပြစ်ဒဏ်အရ အထက်ဖော်ပြပါအချက်သည် မှန်ကန်ကြောင်း ကျွန်ုပ်ကြေငြာအပ်ပါသည်။

Executed on the \_\_\_\_\_ day of \_\_\_\_\_  
(date)  
(ရက်စွဲ)

Executed on the \_\_\_\_\_ day of \_\_\_\_\_  
(date)  
(ရက်စွဲ)

\_\_\_\_\_|\_\_\_\_\_|\_\_\_\_\_|\_\_\_\_\_|  
(month) (year)

\_\_\_\_\_|\_\_\_\_\_|\_\_\_\_\_|\_\_\_\_\_|  
(month) (year)

(လ)

(နှစ်)

(လ)

(နှစ်)

at \_\_\_\_\_  
\_\_\_\_\_ တွင် တရားဝင်ဖြစ်စေသည်

at \_\_\_\_\_  
\_\_\_\_\_ တွင် တရားဝင်ဖြစ်စေသည်

(city or other location, and state OR country)  
(မြို့ သို့မဟုတ် အခြားတည်နေရာနှင့် ပြည်နယ် သို့မဟုတ် နိုင်ငံ)

(city or other location, and state OR country)  
(မြို့ သို့မဟုတ် အခြားတည်နေရာနှင့် ပြည်နယ် သို့မဟုတ် နိုင်ငံ)

\_\_\_\_\_  
(printed name)  
(ရှင်းလင်းစွာရေးသားထားသော အမည်)

\_\_\_\_\_  
(printed name)  
(ရှင်းလင်းစွာရေးသားထားသော အမည်)

\_\_\_\_\_  
(Signature of Guardian/Conservator/Successor)  
(အုပ်ထိန်းသူ/ထိန်းသိမ်းစောင့်ရှောက်သူ/ဆက်ခံသူ၏ လက်မှတ်)

\_\_\_\_\_  
(Signature of Co-Guardian/Co-Conservator/Successor, if any)  
(ပူးတွဲ-အုပ်ထိန်းသူ/ ပူးတွဲ-ထိန်းသိမ်းစောင့်ရှောက်သူ/ဆက်ခံသူ၏ လက်မှတ်၊ ရှိလျှင်)